

၁။ မြန်မာစာ၊ မြန်မာ-အင်္ဂလိပ် တော်

၁၁၂

- Naw Thazin Hwyay
- Zablon Alex Nguku
- Humphreys Odunga



Tom the banana seller

ကုသိဇ္ဇာ: အဲဒီပို့ / Tom the

This work is licensed under a Creative Commons

Attribution 4.0 International License.

<https://creativecommons.org/licenses/by/4.0>



■ Naw Thazin Hwyay (my)

■ Zablon Alex Nguku

■ Humphreys Odunga

banana seller

ကုသိဇ္ဇာ: အဲဒီပို့ / Tom the

[globalstorybooks.net](http://globalstorybooks.net)

**Global Storybooks**





တွေမဲ့ဟာ ငှက်ပျောသီးမှည့်တစ်ဗန်းကို  
ရွက်လာတယ်။

...

Tom carries a tray of ripe bananas.

Tom goes to the market to sell bananas.

• • •

# ၁၃၂၁ ၁၃၂၂ ၁၃၂၃





ရွှေးထဲကလူတွဲဟော သစ်သီးဝလံတွဲကို ဝယ်နေကြောယ်။

...

People at the market are buying fruit.



တွဲမဲ့ဟာ ဗန်းကိုဟန်ချက်ညီညီခေါင်းပေါ်တင်ပြီးအံမ်ပန္တသွားပါတယ်။

...

Tom balances the tray on his head and goes home.


But no one is buying Tom's bananas.

• • •



Then Tom buys soap, sugar, and bread.  
He puts the things in his tray.

1





လူတွေက "ငါတို့လူမှာပတ်ဝန်းကျင်မှာ အမျိုးသမီးတွေဘဲ သစ်သီးဝလံရောင်းကြောယ်။ ဘယ်လုံးယောက်ချားမျိုးလဲမသိဘူး" ဆုံးပြုပြီး ကြော်မေးခွန်းထုတ်ကြောယ်။

...

"In our community, only women sell fruit," people say. "What kind of a man is this?" people ask.



သိပ်မကြေခိုင်မှာဘဲ တွေမျဲ့ဗန်းဟာ ကုန်သွားပါတယ်။ တွေမျဲ့ဟာ သူရတဲ့ပိုက်ဆံတွေကို ရေတွေက်ပါတယ်။

...

Soon, the tray is empty. Tom counts the money he earned.

But Tom does not give up. He calls, "Buy my bananas! Buy my sweet ripe bananas!"



More people come to the stall. They buy Tom's bananas and eat them.





အမျိုးသမီးတစ်ဦးဟာ ဗန်းပေါ်မှာရှိတဲ့  
ငှက်ပျောသီးတစ်ဖိုးကိုယူလိုက်ပါတယ်။ သူ  
ဟာ ငှက်ပျောသီးကို သေချာက ညွှေလိုက်ပါတ  
ယ်။

...

One woman picks up a bunch of  
bananas from the tray. She looks at the  
bananas carefully.



အမျိုးသမီးဟာ ငှက်ပျောသီးတွေကိုဝယ်လို  
က်ပါတယ်။

...

The woman buys the bananas.